



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် မတ်လ ၂၈ ရက်မှ
Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand
Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဧပြီလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်


**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် မတ်လ ၂၈ ရက်မှ
ဧပြီလ ၁၀ ရက် ၂၀၂၂ ခုနှစ်
ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း**

စဉ်		ဖေဖော်ဝါရီ ၁ မတ်လ ၂၇	မတ်လ ၂၈ -ဧပြီလ ၁၀	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၄၀	၆	၂၄၆
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၂၉၁		၂၉၁
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၁၇၉	၈	၁၈၇
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၈၄	၁	၈၅
	ဒီးမော့ဆိုမြို့နယ်	၃၇၂	၄	၃၇၆
	ဖယ်ခုံမြို့နယ်	၁၁၉		၁၁၉
	ဖရူဆိုမြို့နယ်	၇		၇
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ မတ်လ ၂၇ ရက်နေ့ အထိ	IDPs အသစ် မတ်လ ၂၇ ရက်နေ့- ဧပြီလ ၁၀ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၁၀၀၀		၅၁၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၁၉၇၁၁၅		၁၉၇၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ မတ်လ(၂၈)ရက်မှ ဧပြီလ(၁၀)ရက်၊ ၂၀၂၂ခုနှစ်



- အညွန့်**
- အိမ်စီးခွင့်ဖြင့်
 - စကစ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးနေရာ၊ စစ်ဘေးရှောင်နေရာများ
 - တည်ဆောက်ပြီး ရေကာတာများ
 - တည်ဆောက်ရန်လျာထားသည့် ရေကာတာများ
 - သတ္တုသန့်စင်စက်ရုံနေရာ
 - တစ်နှစ်အတွင်း စခန်း (၁), (၂)
 - လက်နက်ကြီးဖြင့် ပစ်ခတ်မှု
 - KNPP/KNDF နှင့် စကစ တိုက်ပွဲနေရာများ
 - နယ်မြားစောင့်တပ်နှင့် ပြည်သူ့စစ် ရွေ့တန်းတပ်စခန်းများ
 - မြန်မာ စစ်တပ်ရွေ့တန်းတပ်စခန်းများ
 - မြန်မာစစ်တပ်အခြေပြုနေရာများနှင့် စစ်ဆင်ရေးဌာနချုပ်
 - အမှတ်(၁၄)စစ်တပ် လေ့ကျင့်ရေးကျောင်း
 - နယ်မြားစောင့်တပ်နှင့် ပြည်သူ့စစ်ဌာနချုပ်
 - မြို့နယ်
 - လမ်း
 - မြစ်၊ ဝေချောင်း
 - KA/KNDF မှ စိတ်တားသောလမ်း

0 4.5 9 18 27 36 ကီလိုမီတာ

• **စစ်ကောင်စီ၏ထိုးစစ်ဆင်မှုများ၊ ညအချိန် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများနှင့် မတရားသတ်ဖြတ်မှုများ**

ဧပြီလ ပထမပတ်တွင် စစ်ကောင်စီတပ်များမှ ဒီးမော့ဆိုမြို့နယ်အတွင်း ကျေးရွာများသို့ ညတိုင်းလိုလို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ အိပ်ယာပေါ်အိပ်နေသော အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခြင်းများနှင့် ထိမှန်သေဆုံးခြင်းများ ရှိသည်။ စစ်ကောင်စီမှ ကုန်ကားအစီး ၆၀ သည် လွိုင်ကော်မှ ဒီးမော့ဆို၊ ဖရူဆိုသို့ ညအချိန်ရိက္ခာနှင့် လက်နက်ခဲယမ်းများအား သယ်ယူပို့ဆောင်နေသော အချိန်ဖြစ်၍ ပစ်ခတ်ရခြင်းဖြစ်သည်။ သည့်အပြင် စစ်ကောင်စီစစ်သားများသည် တပ်စခန်းများ၏ ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်းအသစ်များ ထောင်ထားကာ အိမ်းမွေးတိရိစ္ဆာန်များ ထိမှန်ဒဏ်ရာရခြင်းအပြင် သေဆုံးခြင်းများ ပိုများပြားလာခဲ့သည်။

မတ်လ ၂၈ ရက်နေ့၊ နေ့လည် ၂နာရီဝန်းကျင်အချိန်၌ ဒီးမော့ဆိုမြို့နယ် ဒေါတော်ကူးကျေးရွာတွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက် ၅၀ အရွယ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးတို့ လက်နက်ကြီးကျည်စထိမှန်ကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။ ထိုတရက်နည်းတွင် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါင်ခါးရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သွားခဲ့သည်။

မတ်လ ၃၀ ရက်နေ့၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေပြီး ဖရူဆိုမြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို မွန်းလွဲ ၂နာရီ ၂၀မိနစ်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် စဦးသေဆုံးခဲ့သည်။

မတ်လ ၃၁ ရက်နေ့၊ ဒီးမော့ဆိုအရှေ့ရမ်း ဒေါခူလီးကျေးရွာအတွင်းသို့ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် နေအိမ်တစ်လုံးထိမှန်ပျက်စီးသွားခဲ့ရသည်။ ထိုတရက်တည်း တွင် ဘောလခဲမြို့မှ ရဲစခန်းနှင့် မီးသတ်ရုံးအား KNDFနှင့် KNDF မှ ပြောက်ကျားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဧပြီလ ၁ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် ကျိုင်းငံကျေးရွာ၏ ခရစ်ယာန်ဘုရားကျောင်းတွင်းသို့ နံနက် ၁နာရီအချိန်တွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ဧပြီလ ၂ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာကျေးရွာကနေ ဖရူဆိုဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာတွင် KNDF တို့က ပျောက်ကျားတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးသွားခဲ့သည်။

ဧပြီလ ၃ ရက်နေ့၊ နံနက် ၁ နာရီအချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး၅လုံးဖြင့် ရမ်းသမ်းပစ်ခတ်ကာ ဒီးမော့ဆိုမြို့နယ်၊ ဒေါစဲကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်အချို့ထိမှန်ပျက်စီးသွားခဲ့ရသည်။ ဒေါစဲကျေးရွာမှ ပြည်သူ့အများစုသည် စစ်ဘေးရှောင်နေကြရသည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှုများ မရှိပေ။

ဧပြီလ ၄ ရက်နေ့၊ နံနက် ၄နာရီအချိန်တွင် စစ်ကောင်စီမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ဒေါလျားခူကျေးရွာမှ နေအိမ်တစ်လုံးနှင့် ထီးသဲကလိုးကျေးရွာမှ နေအိမ်တစ်လုံးတို့အား လက်နက်ကြီးထိမှန် ပျက်စီးသွားခဲ့သည်။ ထို့အပြင် နံနက် ၁၀ နာရီအချိန်တွင် လွိုင်ကော်မြို့ ဒေါဥရူရပ်ကွက်အတွင်း ဆော့ကစားနေသော ကလေးငယ်နှစ်ဦးသည် ခြံအတွင်း မပေါက်ကွဲသေးသော ဗုံးအားထိမိပြီး ပေါက်ကွဲမှုဖြစ်ကာ ကလေးငယ်နှစ်ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်။ ထိမှန်ဒဏ်ရာရရှိသွားသော ကလေးငယ်နှစ်ဦးသည် အသက် ၉နှစ်အရွယ်ရှိ မောင်ဩဂုတ်စတင်းနှင့် အသက် ၈ နှစ်အရွယ် မောင်ဒေးဗစ်ဂျွန်အောင်တို့ဖြစ်သည်။ ထိုတရက်တည်းတွင် တူလွီးဘီလာ၊ ငွေတောင်ရွာသစ် ကားလမ်းမပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဖက် ၃ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်လည်း KNDF B-01မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။



စကစ ပစ်ခတ်သောလက်နက်ကြီး ထိမှန်ပျက်စီးသွားသည့်အိမ်



စကစပစ်ခတ်သည့် လက်နက်ကြီး အရပ်သားများအား ထိမှန် လွိုင်ကော်

ဧပြီလ (၅)ရက်နေ့၊ ကရင်နီပြည်၊ လွိုင်လင်လေးမြို့နေ လင်မယားနှစ်ဦးထံမှ WY ဆေးပြား၁၂၉၃ပြားနှင့် ငွေသား ၄ သိန်းခန့်ကို KNDF B012, KSP, K.R.G Forces တို့ ပူးပေါင်းဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းဆေးပြားများအား ကရင်နီတပ်များမှ ဖျက်စီးလိုက်သည်။

ဧပြီလ (၆)ရက်နေ့၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စုတွင် KNDF B-15, KNDF B-04 တို့မှ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့မှုရှိခဲ့ပါသည်။ တစ်ရက်တည်း တွင် လွိုင်ကော်မြို့၊ ပဒါးညေးကျေးရွာ၌ ညနေ (၃)နာရီခန့်တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲပြီး အသက် ၄၆ နှစ်အရွယ် မနု နှင့် ၃၆ နှစ်အရွယ် မမိအေးတို့ ပွဲချင်းပြီးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြသည်။ ထို့အပြင် ဒီးမော့ဆိုမြို့၊ စံပြ (၆) မိုင်ကျေးရွာတွင် နယ်မြေရှင်းလင်းရေး လုပ်နေစဉ် လက်ကိုနောက်ပြန်ကြိုးတုပ်ကာ မီးရှို့ခံထားရသည့် အလောင်းတစ်ခုကို KNDF B-09 မှ တွေ့ရှိခဲ့ရပါသည်။

ဧပြီလ (၇)ရက်နေ့၊ ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာအနီးလမ်းကင်းချနေသည့် စစ်ကောင်စီတပ်ကို KA, KNDF တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၃)ဦးသေဆုံးသည်။ ထိုတရက်တည်းတွင် လွိုင်ကော်မြို့နယ်

နောင်ယား(က) ရပ်ကွက် ဝန်ကြီးအိမ်ယာထောင့်၌ ညနေ၄နာရီဝန်းကျင်အချိန်တွင် အမျိုးသားတစ်ဦးအား စစ်ကောင်စီမှ ပစ်သတ်သွားခဲ့သည်။

ဧပြီလ ၉ ရက်နေ့၊ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် ဖရူဆိုမြို့နယ်၊ ဒေါ်ညေးခူကျေးရွာ၌ အသက် ၂၅နှစ်အရွယ် မောင်ပါစကွားလယ်အား စစ်ကောင်စီမှ သတ်ဖြတ်ထားရသည့်ရုပ်အလောင်းတစ်လောင်း တွေ့ရှိကြောင်း DMO-PDF မှ ထုတ်ပြန်သည်။ သတ်ဖြတ်ခံရသည့် မောင်ပါစကွားလယ်သည် မိုးမြဲမြို့မှာနေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၅ရက်နေ့ မနက် ၈နာရီအချိန်တွင် အဖော်ဖြစ်သူနှင့် ရိက္ခာသွားပို့စဉ် ဒေါ်ညေးခူကျေးရွာအရောက် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံရသည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn

Email: kcsn2010@gmail.com